


အင်္ဂလိပ်ဘာသာစကားလေ့လာသူ
(EL) ပရိုဂရမ်၏
ဦးတည်ချက်

EACS မှ အင်္ဂလိပ်ဘာသာစကား
လေ့လာသူ ဌာန၏ ခံယူချက်မှာ
EL ကျောင်းသူ/သား
များ အားလုံး မှုချ အောင်မြင်သော
လေ့လာ သင်ယူမှု ဖြစ်မြောက်ရေး အတွက်၊
တိကျ သော သင် ကြားပို့ချမှု၊
အထောက်အကူ ပစ္စည်းများ၊ နှင့်
ပညာရေးဆိုင်ရာ ရွေးချယ်မှု များအား၊
အင်္ဂလိပ် ဘာသာစကား လေ့လာ သင်ယူသူ
အားလုံး အဓိပ္ပါယ်ရှိရှိ ရရှိ အသုံး ပြုနိုင်ရေး
သေချာစွာ ထောက်ပံ့ပေးရန် ဖြစ်ပါသည်။



ကျွန်ုပ်တို့၏ EL ကျောင်းသူ/သားများ
ဘာသာ စကား ကျွမ်းကျင်မှု စွမ်းရည်
ဖွံ့ဖြိုးတိုးတက်စေရန်
အင်ဒီယားနားပြည်နယ် ပညာရေး စံနှုန်းများ
နှင့် ယှဉ်တွဲလုပ်ဆောင်သော
ပြည်နယ်မှ လက်ခံကျင့်သုံးသည့်
WIDA ဘာသာ စကား ကျွမ်းကျင်မှု
စံနှုန်းများအား အသုံးပြုပါသည်။
www.wida.us

EL ကျောင်းများသို့ ဆက်သွယ်ရန်အတွက် သတင်းအချက်အလက်များ

ဆောက်သ်ဝစ် မူလတန်းကျောင်း (သူငယ်တန်း - ၂ တန်း)
Southwick Elementary (K-2)
6500 Wayne Trace
Fort Wayne, IN 46816
(260)-446-0250

ပရင့်စ် ချက်ပ်မန်း အကယ်ဒမီ (၃ တန်း - ၆ တန်း)
Prince Chapman Academy (3-6)တန်း
4808 East Paulding Rd
Fort Wayne, IN 46816
(260)-446-0270

ပေါ့လ်ဟာရ်ဒင် ဂျူနီယာ အထက်တန်း (၇ တန်း - ၈ တန်း)
Paul Harding Junior High (7-8)တန်း
6501 Wayne Trace
Fort Wayne, IN 46816
(260)-446-0240

ဟယ်ရီတေ့ရ် အထက်တန်းကျောင်း (၉ တန်း - ၁၂ တန်း)
Heritage High School (9-12)တန်း
13608 Monroeville Rd
Monroeville, IN 46773
(260)-446-0140

နယူးဟေဗင် အထက်တန်းကျောင်း (၉ တန်း - ၁၂ တန်း)
New Haven High School (9-12)တန်း
1300 Green Rd
New Haven, IN 46774
(260)-446-0220



အင်္ဂလိပ်စာ လေ့လာသူ
ပရိုဂရမ်



အင်္ဂလိပ်စာ လေ့လာသူ
ပရိုဂရမ်
ဌာန

Jennifer Mabee
Title III Director
jmabee@eacs.k12.in.us

Administration Annex
800 Homestead Ave. Rm 204
New Haven, IN 46774
(260)-446-0137

အင်္ဂလိပ်ဘာသာစကား လေ့လာသူ သဘောထားဖော်ပြချက်


အင်္ဂလိပ်ဘာသာ လေ့လာသူများ (EL) အား ကျွန်ုပ်တို့ လူ့အဖွဲ့အစည်း၏ အကျိုးပြုသော အဖွဲ့ဝင်များ ဖြစ်လာစေရန် ကောလိပ်၊ နှင့် သက်မွေးဝမ်းကျောင်းအသင့်ဖြစ်ရေးစံနှုန်းများ အပါအဝင် သင့်တော်၍ အရည်အသွေး ကောင်းမွန်သော ပညာရေး အစီအစဉ်များ ထောက်ပံ့ပေးရာ၌ ကျောင်းသူ/သားများ၊ မိဘများ၊ ရုံးအုပ်ချုပ်သူများ၊ ဆရာ/မ များ၊ ပံ့ပိုးပေးသည့် ဝန်ထမ်းများ၊ နှင့် လူမှု အဖွဲ့ အစည်းမှ အဖွဲ့ဝင်များ အားလုံးတို့မှ တာဝန် ခွဲဝေ၍ ပံ့ပိုး ကူညီဆောင်ရွက်ပေးကြမည် ဖြစ်ပါသည်။

ခရိုင်- မိဘ ဆက်သွယ်ရေးတာဝန်ခံများ
မြန်မာစကားပြန်
ချစ်ချစ်သဏ္ဍာ
Administration Annex
260-446-0100 လိုင်းခွဲ- 3174

စပိန်စကားပြန်
Administration Annex
260-446-0100 လိုင်းခွဲ- 3173

ကျောင်းအပ်ခြင်း လုပ်ထုံးလုပ်နည်း

EACS တွင် ကျောင်းအပ်၍ အင်ဒီယားနား ပြည်နယ် ကျောင်း တွင် ကျောင်းတွင် ပထမအကြိမ် ကျောင်းအပ်ခြင်းဖြစ်သော ကျောင်းသူ/သား အသစ် ၏ မိဘများအနေဖြင့် အိမ်သုံးဘာသာစကား စစ်တမ်း ကောက်ယူချက်အား ဖြည့်စွက်ပေးရန် ဥပဒေအရလိုအပ်ပါသည်။ မိဘသည် ဤစစ်တမ်း၌ အင်္ဂလိပ်ဘာသာစကား မဟုတ်ပဲ အခြားဘာသာစကားအား ရွေးချယ်မှတ်သားပါက ကျောင်းသူ/ကျောင်းသား အား ဘာသာစကား အားနည်းသူဟု သတ်မှတ်၍ သူ/သူမ၏ အင်္ဂလိပ်စာ ကျွမ်းကျင်မှုအား စစ်ဆေးပါမည်။ ကျောင်းသူ/သား အား LEP (အင်္ဂလိပ် ဘာသာစကား အကန့်အသတ်ဖြင့် ကျွမ်းကျင်သူ) ဟု သတ်မှတ်ပါက ကျောင်းသူ/သား သည် သူ/သူမ၏ အင်္ဂလိပ်ဘာသာကျွမ်းကျင်မှုအား ဖွံ့ဖြိုးတိုးတက်ရေး ကူညီရန် အထူး ဝန်ဆောင်မှု ရရှိနိုင်ပါသည်။



အင်္ဂလိပ်ဘာသာစကားလေ့လာသူ ဝန်ဆောင်မှုများ

ဤဝန်ဆောင်မှုများသည် အတန်းပိုင်ဆရာ/မများ၊ အကြောင်းအရာပိုင်း ဆိုင်ရာ ဆရာ/မများ၊ သို့မဟုတ်၊ EL ဆရာ/မ များမှတစ်ဆင့် နည်းအမျိုးမျိုးဖြင့် ကူညီ ပံ့ပိုးပေးလျက်ရှိပါသည်။ EL ကျောင်းသူ/ သားများ နှင့်အတူ ဆောင်ရွက်နေကြသော ဝန်ထမ်းအားလုံးအား အင်္ဂလိပ် ဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များအတွက် ပို့ချချက်များ ခွဲခြားခြင်းနှင့် ပင်မသင်ရိုးညွှန်းတမ်းအား ထိရောက်စွာ အသုံးပြုနိုင်ရေး သေချာစေရန် အကောင်းဆုံး လေ့ကျင့်မှုများဖြင့် သင်တန်းများ ပေးပါသည်။

(ဥပမာ -Immersion, Co-Teaching, EL classes)

အင်္ဂလိပ်ဘာသာစကားလေ့လာသူ ပရိုဂရမ် ရေးဆွဲခြင်း

EACS မှ EL ကျောင်းသူ/သားများ အတွက် ဤစာစောင်၏ နောက်ကျောဘက်တွင် ဖော်ပြထားသော ကျောင်းများမှ EL ဆရာ/မ များ၊ လက်ထောက်ဆရာများ၊ နှင့် ဘာသာစကားနှစ်မျိုး ပြောဆိုနိုင်သော စကားပြန်များ မှတစ်ဆင့် တိုက်ရိုက်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေပါသည်။

EACS ရှိ အခြားကျောင်းများတွင် တက်ရောက်နေသော EL ကျောင်းသူ/သား များ၊ အတန်းပိုင် ဆရာ/မများ၊ ခရိုင် EL ဆရာ/မ များ၊ သို့မဟုတ်၊ အခြားအထောက်အကူပြု ဝန်ထမ်းများ မှ တစ်ဆင့် အင်္ဂလိပ်စာ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ဆောင်မှု ပေးနေပါသည်။

EL ပရိုဂရမ် မရှိသော ကျောင်းတစ်ကျောင်းတွင် တက်ရောက်နေသည့် EL ကျောင်းသူ/ကျောင်းသား တစ်ဦးသည် EL ကျောင်းတစ်ကျောင်းသို့ တက်ရောက်ရန် ရွေးချယ်နိုင်ပြီး ကျောင်းကား ကြိုပို့ပေးပါသည်။

အင်္ဂလိပ်ဘာသာစကားလေ့လာသူ အကြောင်းအချက်များ

- ◇ EACSတွင်အင်္ဂလိပ်စာအားနည်းသော ကျောင်းသူ/သားပေါင်း ၁၅၅၀ တက်ရောက်လျက် ရှိပါသည်။
- ◇ ဘာသာစကားပေါင်း ၄၂ မျိုး အား ကိုယ်စားပြုဆောင်ရွက်ပေးနေပါသည်။